

မာတိကာ

စဉ်	အကြောင်းအရာ	စာမျက်နှာ
၁	ဒီစာအုပ်ရဲ့ မြစ်ဖျားခံရာ နိဒါန်း	၅
၂	Goal-Oriented ပန်းတိုင်ရည်မှန်းချက်	၉
၃	Results Driven ရလဒ်ကောင်း ရအောင်လုပ်	၁၉
၄	Action Oriented လှုပ်ရှားတက်ကြွ အချိန်မဆွဲခြင်း	၃၅
၅	People Oriented မိတ်ဆွေကောင်းတွေနဲ့ ဘဝခရီးကိုသွားပါ။	၅၁
၆	Health Conscious ကိုယ်ရောစိတ်ပါ ကျန်းမာသူခန့် ပြည်စုံပါစေ။	၆၁
၇	Integrity ဖြောင့်မတ်တည်ကြည်စွာဖြင့်	၇၁
၈	Self-discipline စိတ်သတ္တိ	၇၉
၉	Professional Development	၈၇
၁၀	Passion ချစ်တဲ့အလုပ်ကိုလုပ် လုပ်တဲ့အလုပ်ကိုချစ်	၉၃
၁၁	Work ကြိုးကြိုးစားစားလုပ်	၁၀၃
၁၂		၁၁၁

စဉ်	အကြောင်းအရာ	စာမျက်နှာ
၁၃	Focus အလုပ်အပေါ် အာရုံစိုက်ပါ။	၁၁၉
၁၄	Push တွန်းအား	၁၂၉
၁၅	Ideas ဆန်းသစ်တဲ့ စိတ်ကူးကောင်းများ	၁၄၅
၁၆	Improve မနေ့ကထက် ပိုကောင်း ပိုတော်အောင်လုပ်	၁၅၅
၁၇	Serve အများကောင်းကျိုး ထမ်းပိုးပါ။	၁၆၅
၁၈	Persist စမိဖို့နဲ့ စွဲမြဲဖို့	၁၇၇
၁၉	Business Model You ရွေးချယ်ပါ၊ ရေးခြယ်ပါ။	၁၉၁
၂၀	Personal Change Management ဘဝရဲ့ အပြောင်းအလဲကို စီမံခန့်ခွဲခြင်း	၂၀၁
၂၁	အဆုံး၏ အစ	၂၂၁
၂၂	အောင်မင်းညိမ်း၏ ကိုယ်ရေးအကျဉ်း	၂၂၃
၂၃	ဖတ်ရှုကိုးကား စာအုပ်စာတန်းများ	၂၂၆